

ကရင်တိုင်းရင်းသားများကိုမျိုးဖြုတ်၊နယ်မြေရှင်းလင်းရေးစစ်ပွဲထိုးစစ်ဆင်မှုကို
ချက်ချင်းရပ်တန့်ပေးရန်နှင့်လုံခြုံရေးကောင်စီမှအမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်
ကမ္ဘာတဝှမ်းမှတောင်းဆိုဆန္ဒပြပွဲ

**Global Day of Action to Stop Killing in Burma
May 16, 2006**



**Tokyo, Japan
3:00pm - 5:00 pm
May 16, 2006**

ကရင်တိုင်းရင်းသားများကိုမျိုးဖြတ်နယ်မြေရှင်းလင်းရေးစစ်ပွဲထိုးစစ်ဆင်မှုကို ချက်ချင်းရပ်တန့် ပေးရန်နှင့်လုံခြုံရေးကောင်စီမှအမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် ကမ္ဘာတဝှမ်းမှတောင်းဆိုဆန္ဒပြပွဲ

Global Day of Action to Stop Killing in Burma May 16, 2006

ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသောအင်အားစုများ၏ကြေညာချက်

နအဖ စစ်အုပ်စုမှ ကရင်တိုင်းရင်းသားများအပေါ်တွင် မိမိတို့နေရင်းဒေသကျေးရွာများမှအတင်းအဓမ္မနှင့်ထုတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မောင်းနှင်ထိုးစစ်ဆင်ခြင်း၊ လူ့အခွင့်အရေးများကို အကြီးအကျယ်ချိုးဖောက်နေခြင်းများအား၊ ပြစ်တင်ရှုတ်ချကန့်ကွက်အပ်ပါသည်။ ဤထိုးစစ်ဆင်မှုကို ချက်ချင်းရပ်တန့်ပေးရန်အတွက် ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အင်အားစုများနှင့် မြန်မာနိုင်ငံသားများအနေဖြင့် တောင်းဆိုအပ်ပါသည်။

နအဖ စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းယူထားပြီး၊ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းပြည်အကျိုးမျှော်ကိုး၍ အပြုသဘောဆောင်သော အမျိုးသားပြန်လည်ရင်ကြားစေရေး ကမ်းလှမ်းချက်များကို လစ်လျူရှုခြင်းပယ်လျက်ရှိသည်။ အဖွဲ့ချုပ်ကို မတရားအသင်းကြေညာပြီး၊ ဖြိုခွဲရန်ကြိုးစားနေသည်။ အဖွဲ့ချုပ်အဖွဲ့ဝင်များအပေါ်တွင် အတင်းအဓမ္မ ဖိအားပေးပြီးနှုတ်ထွက်ခိုင်းနေပါသည်။

ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုက္ခကူ ဦးတင်ဦး၊ တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားကာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကိုလည်း လုပ်ကိုင်ဆောင်ရွက်ခြင်းအလျှင်းမရှိပါ။

အပစ်အခတ်ယာယီရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးခြင်းကို လုံးဝဆောင်ရွက်ခြင်းမရှိပဲ၊ လက်နက်များဖျက်သိမ်းရေးကို အတင်းအဓမ္မပြုလုပ်ဖိအားပေးခြင်း၊ အဖွဲ့အချင်းချင်း မပြေလည်ပဲပြိုကွဲသွားရန်အတွက် နည်းမျိုးစုံသုံး၍ ဖြိုခွဲလျက်ရှိနေသည်ကိုတွေ့ရသည်။

KNU နှင့် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေမရယူဘဲနှင့် ကြီးမားသော စစ်အသုံးစရိတ်များကို အသုံးပြုပြီး ကရင်ပြည်နယ်အတွင်းတွင် လက်နက်ကြီးများဖြင့် ထိုးစစ်ကြီးများကိုဆင်နွှဲလျက်ရှိနေသည်။ နိုင်ငံတော်၏ဘတ်ဂျက်အများစုကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုပြီး မိမိတို့အာဏာတည်မြဲရေးကိုသာ လုပ်ကိုင်လျက်ရှိသည်။ တိုင်းပြည်၏စီးပွားရေးအခြေအနေသည် ပုံမှန်လည်ပတ်၍မရတော့လောက်အောင် ငွေကြေးဖောင်းပွမှုနှုန်းမြန်ဆန်ကြီးမားလွန်းနေသည်။ တိုင်းပြည်၏အခြေအနေသည် ထိန်းမနိုင်သိမ်းမရလောက်အောင်ပင် အထွေထွေပေါက်ကွဲလုနီးနီးဖြစ်လျက်ရှိနေသည်။ ပြည်သူများမှာ တနေ့တခြား ဆင်းရဲတတ်ပြတ် ဒုက္ခရောက်နေကြရပြီး၊ ကျန်းမာရေးချို့တဲ့ခြင်း၊ ရောဂါဘယထူပြောလာခြင်းများကို အတိုင်းထက်အလွန် ခံစားနေကြရသည်။

ကရင်ပြည်တွင် နအဖ မှ ထိုးစစ်ဆင်ပြီး၊ ကရင်လူမျိုးများ မိမိတို့ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းသည် နအဖ က လူမျိုးဖြတ်သတ်ဖြတ်ရေးအား စနစ်တကျဖြင့် လုပ်ဆောင်နေခြင်းကြောင့်ဖြစ်သည်။ ၁၉၉၆ခုနှစ်တွင် ပို၍ ကရင်လူမျိုးများ နယ်စပ်သို့ထွက်ပြေးကာ၊ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသော ကရင်လူဦးရေမှာ ၁၀၀,၀၀၀(တစ်သိန်း)ကျော်လျက်ရှိနေပါသည်။

နအဖ စစ်အုပ်စုသည် ပျဉ်းမနား၊ ကြပ်ပြေးဒေသသို့ မြို့တော်ကိုပြောင်းရွှေ့ခြင်းသည် နအဖ မှ တိုင်းပြည်အကျိုးကို ကြည့်ပြီး၊ ပြောင်းရွှေ့ခြင်းမဟုတ်။ မိမိတို့၏စစ်ဌာနချုပ်ကို ပြောင်းရွှေ့ခြင်းသာဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော ငါးလမှစ၍ ကြပ်ပြေးနယ်မြေ သန့်စင်ရှင်းလင်းရေးထိုးစစ်အဖြစ် တောင်ငူ၊ ညောင်လေးပင်၊ ပျဉ်းမနားတိုက် ကရင်ပြည်သထုံ၊ ဖါပွန်၊ ဖါးအံခရိုင်များရှိ ကရင်တိုင်းရင်းသားကျေးရွာများကို အတင်းအဓမ္မမောင်းထုတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ရှင်းလင်းခြင်းများကို ပြုလုပ်လာသည်။ ယခုအချိန်အထိ ကျေးရွာဒေသပေါင်း ၂,၈၀၀ မှ ကရင်လူမျိုး ၁၅,၅၀၀ ကျော်သည် အိုးပစ်အိမ်ပစ် အသက်အန္တရာယ်ခံစားမှု ထွက်ပြေးကြပြီး၊ တောတောင်များတွင် ပုန်းအောင်းနေကြရသည်။ နအဖ မှ ရွာသားများအတွက် နေထိုင်စရာနေရာ အစားထိုးတည်ဆောက်ပေးခြင်း၊ စနစ်တကျစီမံပြီး ပြောင်းရွှေ့နေရာချထားပေးခြင်း၊ ထောက်ပံ့ကူညီခြင်းများအား လုံးဝမပြုလုပ်ပေးပဲ၊ အတင်း

အမွေ ထိုးစစ်ဆင်ပစ်ခတ်မောင်းထုတ်နေခြင်းကြောင့်၊ အသက်အန္တရာယ်ဘေးမှလွတ်အောင် တောတောင်များအတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ အချိန်မီမပြေးနိုင်ပဲ ဆက်လက်နေထိုင်မိပါက အားလုံးအစုလိုက်အပြုံလိုက် အသတ်ခံရပါသည်။ နအဖ စစ်အစိုးရ၏ ဤလုပ်ရပ်များသည် တိုင်းရင်းသားများအား လူမျိုးဖြတ်သုတ်သင်ရှင်းလင်းနေခြင်းဖြစ်သည်။ နအဖ မှ လူ့အခွင့်အရေး ကို ကြီးမားစွာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်။

နေစရာလုံခြုံမှုမရှိသောကြောင့် တောတောင်များကိုဖြတ်ကျော်ကာ နယ်စပ်သို့ တိုင်းရင်းသားကရင်လူမျိုးများ၊ များစွာ ရောက်ရှိနေကြရသည်။ မိုးမကျမီ ဤကိစ္စကို မဖြေရှင်းနိုင်ပါက နေစရာမရှိ၍ တောတောင်များကြားတွင် ခိုအောင်းနေကြရသော ကရင်လူမျိုး သောင်းပေါင်းများစွာ၏ အသက်အန္တရာယ်သည် အလွန်စိုးရိမ်စရာရှိနေပါသည်။

အထက်ပါ အကြောင်းအရာဖြစ်ရပ်များအပြင် တနိုင်ငံလုံးအနှံ့တွင် တိုင်းရင်းသားလူမျိုးများအပါအဝင် ပြည်သူများ အားလုံးသည် နအဖ စစ်အုပ်စု၏ နည်းလမ်းပေါင်းစုံဖြင့် နှိပ်စက်ညှဉ်းပန်းခြင်းအမျိုးမျိုးကို မတရားခံနေကြရသည်။ လက်နက် အားကိုး နအဖ ၏ လုပ်ရပ်ကြောင့် ပြည်တွင်းရေးကို အမျိုးသားရင်ကြားစေရေးနည်းလမ်းဖြင့် ဖြေရှင်း၍မရတော့ပါ။ ဒေသဆိုင်ရာ ပြဿနာအဖြစ် အာဆီယံနိုင်ငံများမှ တာဝန်ယူဖြေရှင်းနိုင်သော အဆင့်တွင်မရှိတော့ပဲ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစား သော ကမ္ဘာ့မိသားစု၏ အရေးဖြစ်လာသောကြောင့် ကျွန်ုပ်တို့သည် အောက်ပါအတိုင်း တောင်းဆိုအပ်ပါသည်။

(၁) နအဖ မှ အပြစ်မဲ့ ကရင်တိုင်းရင်းသားများအပေါ် မျိုးဖြတ်စစ်ပွဲ၊ နယ်မြေရှင်းလင်းရေးထိုးစစ်ကြီးများ ဆင်နွှဲခြင်းကို လုံးဝဆန့်ကျင် ရှုတ်ချကန့်ကွက်အပ်ပါသည်။ ချက်ချင်းရပ်တန့်ရန် တောင်းဆိုလိုက်သည်။

(၂) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားသော ကမ္ဘာ့မိသားစုများအားလုံးကိုယ်စား မိမိ၏လုပ်ပိုင်ခွင့်နှင့် အစွမ်းအစအားလုံးကို အသုံးပြုပြီး၊ နအဖ မှ အပြစ်မဲ့ ကရင်တိုင်းရင်းသား များအပေါ် အမျိုးဖြတ်ထိုးစစ်ဆင် တိုက်ခိုက်မှုများအားလုံးကို ရှုတ်ချကန့်ကွက် ရပ်တန့်ပေးရန် တောင်းဆိုလိုက်ပါသည်။

(၃) ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် နိုင်ငံများအနေဖြင့် တစ်စုံတစ်ရာ မလုပ်ဆောင်ပဲ ငြိမ်သက်နေခြင်း မပြုသင့်ကြောင်း နိုင်ငံတကာအလိုက် မြန်မာနိုင်ငံသားအားလုံးမှ တောင်းဆိုပါသည်။ ဂျပန်နိုင်ငံအစိုးရအနေဖြင့်လည်း နအဖ က အပြစ်မဲ့ ကရင်တိုင်းရင်းသားများအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်တန့်ရန်အတွက် ဖိအားပေးပါရန် တောင်းဆိုလိုက်ပါသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးယူဆောင်ရွက်စေရန် ဂျပန်အစိုးရအနေဖြင့် တက်ကြွသောဆောင်ရွက်မှုများကို အကောင်အထည်ဖော်ပေးပါရန် မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါသည်။

1. The National League for Democracy (NLD-LA) Japan Branch
2. League for Democracy in Burma (LDB)
3. Burma Office Japan (BOJ)
4. National Council of Union of Burma NCUB (Japan Representative)
5. Burma Democratic Action Group (BDA Group)
6. Federation of Trade Union - Burma (Japan Branch) (FTUB- Japan Branch)
7. The Democratic Party for a New Society (DPNS-Japan Branch)
8. Democratic Federation of Burma (Japan) - DFB(Japan)
9. Federation of Workers' Union of the BurmaFWUBC(Japan)
10. Patriotic War Veterans of Burma (PWVB)
11. Association of United Nationalities in Japan (AUN-Japan)
12. Democracy for Kachin National(Japan) - DKN(Japan)
13. Karen National League(Japan) - KNL(Japan)
14. Chin National Community(Japan) - CNC(Japan)
15. Naga National Society(Japan) - NNS(Japan)
16. Palaung National Society(Japan) - PNS(Japan)
17. Punnyagari Mon National Society (Japan) - PMNS(Japan)
18. Arakan League for Democracy (ALD) - Exile (Japan)
19. Shan National for Democracy (Japan) - SND(Japan)

May 16, 2006

Hon. Mr. Junichiro Koizumi
Prime Minister
Government of Japan

Dear Prime Minister,

Citizens in 12 countries around the world, including in Japan, are staging large demonstrations and other action today to respond to the Burmese military regime's major attacks on ethnic nationalities in Eastern Burma. Protests and rallies are at Embassies of the Burmese military junta and government buildings in the United States, Canada, United Kingdom, Japan, India, Belgium, Australia, Thailand, Norway, New Zealand, Korea, and Denmark.

An estimated 15,500 villagers have fled their homes and villages, adding to the devastation that has resulted in the destruction of 2,800 villages in eastern Burma since 1996. The Refugees International, the respected refugee research and advocacy organization, states that the situation for those driven from their homes in eastern Burma is the worst internal displacement crisis in Asia.

The attacks began in early November, just after Burma's military strongman Than Shwe surprised even Burma's closest allies by moving the capitol from Rangoon into the middle of the jungle. Located much closer to areas traditionally controlled by ethnic minorities, the junta immediately commenced attacks on civilians its information minister called "cleaning-up operations". In early March, the attacks significantly intensified, with ethnic refugees fleeing their homes and many streaming over the border to neighboring Thailand. Troops of the military junta have carried out a campaign of terror attacks by burning villages and torturing civilians. Civilians have been shot, tortured, and killed.

We request that the UN Secretary-General Kofi Annan and members of the United Nations Security Council must immediately condemn these attacks and must pass a resolution demanding the Burmese military junta to work with the National League for Democracy party, led by the world's only imprisoned Nobel Peace Laureate Aung San Suu Kyi and ethnic nationality leaders for real and sustainable national reconciliation and democratization in Burma. If the UN Security Council fails to act as the rainy season approaches in the coming weeks, many people will die and destructions of villages and flights and tragedy of ethnic nationalities will be unstoppable.

The attacks in eastern Burma are focusing world attention on what Refugees International calls a "forgotten people." For those familiar with Burma, much attention has been placed on the struggle of the world's only imprisoned Nobel Peace Prize recipient Aung San Suu Kyi. Yet those struggling in eastern Burma have faced massive dislocations on par with similar situations in Africa where Kofi Annan and the United Nations Security Council have chosen to become deeply involved.

Leading organizations including Human Rights Watch, Amnesty International, Church World Service, and Refugees International are all calling for the UN Security Council to take action on Burma. Leading British members of parliament yesterday tabled a resolution demanding that the Tony Blair government stick to its promise to press for UN Security Council action on Burma, and the United States and EU have issued statements strongly condemning the attacks.

Recently, former Czech President Vaclav Havel and South Africa's Nobel Peace Prize recipient Desmond Tutu commissioned a report calling for UN Security Council action on Burma. They pointed out that UN efforts on Burma have failed due to the fact that all have been nonbinding. Their report, entitled "A Threat to the Peace", painstakingly documented every failed UN attempt, including 28 consecutive resolutions from the UN General Assembly and Commission on Human Rights, two special envoys to Burma from UN Secretary-General Kofi Annan, and four special envoys to Burma from the Commission on Human Rights. The report also listed failed attempts

Jhk

by the Association of Southeast Asian Nations, including several envoys and the Bangkok Process. The two respected international leaders concluded that only the power of a binding UN Security Council resolution would help facilitate change in Burma. Shortly thereafter, the Security Council held its first ever ground-breaking discussion on Burma on December 16th, 2005.

The call for a UN Security Council go further by adopting a binding resolution has been amplified after the latest deadly attacks. A leading coalition of members of parliament from Southeast Asian nations reiterated this call after the latest attacks. The UNSC must not fail in effectively dealing with the situation if it wants to reassure the international community of its relevance.

We, who signed on this letter, all together respectfully ask your government to act the following immediately.

(1) We request the Japanese Government to publicly condemn these attacks and the displacement of these innocent villagers by the Burmese military.

(2) We request the Japanese Government to call for the UN Security Council to act soon by passing a resolution as recommended by Nobel Peace Prize winner Archbishop Desmond Tutu and former Czech President Vaclav Havel, including the demands that the Burmese military government halt all attacks on the civilian population and ensure the immediate, safe, and unrestricted access to all parts of the country for international humanitarian organizations to provide aid.

With Best Regards,

Signed:

1. The National League for Democracy (NLD-LA) Japan Branch
2. League for Democracy in Burma (LDB)
3. Burma Office Japan (BOJ)
4. National Council of Union of Burma NCUB (Japan Representative)
5. Burma Democratic Action Group (BDA Group)
6. Federation of Trade Union - Burma (Japan Branch) (FTUB- Japan Branch)
7. The Democratic Party for a New Society (DPNS-Japan Branch)
8. Democratic Federation of Burma (Japan) - DFB(Japan)
9. Federation of Workers' Union of the BurmaFWUBC(Japan)
10. Patriotic War Veterans of Burma (PWVB)
11. Association of United Nationalities in Japan (AUN-Japan)
12. Democracy for Kachin National(Japan) - DKN(Japan)
13. Karen National League(Japan) - KNL(Japan)
14. Chin National Community(Japan) - CNC(Japan)
15. Naga National Society(Japan) - NNS(Japan)
16. Palaung National Society(Japan) - PNS(Japan)
17. Punnyagari Mon National Society (Japan) - PMNS(Japan)
18. Arakan League for Democracy (ALD) - Exile (Japan)
19. Shan National for Democracy (Japan) - SND(Japan)

May 16, 2006

Hon. Kofi Annan
Secretary-General
United Nations

Dear Secretary-General,

Citizens in 12 countries around the world are staging large demonstrations and other action today to respond to the Burmese military regime's major attacks on ethnic nationalities in Eastern Burma. Protests and rallies are at Embassies of the Burmese military junta and government buildings in the United States, Canada, United Kingdom, Japan, India, Belgium, Australia, Thailand, Norway, New Zealand, Korea, and Denmark.

An estimated 15,500 villagers have fled their homes and villages, adding to the devastation that has resulted in the destruction of 2,800 villages in eastern Burma since 1996. The Refugees International, the respected refugee research and advocacy organization, states that the situation for those driven from their homes in eastern Burma is the worst internal displacement crisis in Asia.

The attacks began in early November, just after Burma's military strongman Than Shwe surprised even Burma's closest allies by moving the capitol from Rangoon into the middle of the jungle. Located much closer to areas traditionally controlled by ethnic minorities, the junta immediately commenced attacks on civilians its information minister called "cleaning-up operations". In early March, the attacks significantly intensified, with ethnic refugees fleeing their homes and many streaming over the border to neighboring Thailand. Troops of the military junta have carried out a campaign of terror attacks by burning villages and torturing civilians. Civilians have been shot, tortured, and killed.

We request that the UN Secretary-General Kofi Annan and members of the United Nations Security Council must immediately condemn these attacks and must pass a resolution demanding the Burmese military junta to work with the National League for Democracy party, led by the world's only imprisoned Nobel Peace Laureate Aung San Suu Kyi and ethnic nationality leaders for real and sustainable national reconciliation and democratization in Burma. If the UN Security Council fails to act as the rainy season approaches in the coming weeks, many people will die and destructions of villages and flights and tragedy of ethnic nationalities will be unstoppable.

The attacks in eastern Burma are focusing world attention on what Refugees International calls a "forgotten people." For those familiar with Burma, much attention has been placed on the struggle of the world's only imprisoned Nobel Peace Prize recipient Aung San Suu Kyi. Yet those struggling in eastern Burma have faced massive dislocations on par with similar situations in Africa where Kofi Annan and the United Nations Security Council have chosen to become deeply involved.

Leading organizations including Human Rights Watch, Amnesty International, Church World Service, and Refugees International are all calling for the UN Security Council to take action on Burma. Leading British members of parliament yesterday tabled a resolution demanding that the Tony Blair government stick to its promise to press for UN Security Council action on Burma, and the United States and EU have issued statements strongly condemning the attacks.

Recently, former Czech President Vaclav Havel and South Africa's Nobel Peace Prize recipient Desmond Tutu commissioned a report calling for UN Security Council action on Burma. They pointed out that UN efforts on Burma have failed due to the fact that all have been nonbinding. Their report, entitled "A Threat to the Peace", painstakingly documented every failed UN attempt, including 28 consecutive resolutions from the UN General Assembly and Commission on Human Rights, your two special envoys to Burma, and four special reporters to Burma from the Commission on Human Rights. The report also listed failed attempts by the Association of

Jhk

Southeast Asian Nations, including several envoys and the Bangkok Process. The two respected international leaders concluded that only the power of a binding UN Security Council resolution would help facilitate change in Burma. Shortly thereafter, the Security Council held its first ever ground-breaking discussion on Burma on December 16th, 2005.

The call for a UN Security Council go further by adopting a binding resolution has been amplified after the latest deadly attacks.? A leading coalition of members of parliament from Southeast Asian nations reiterated this call after the latest attacks. The UNSC must not fail in effectively dealing with the situation if it wants to reassure the international community of its relevance.

We, who signed on this letter, all together respectfully ask you and your good offices to act the following immediately.

(1) We request the Secretary-General to publicly condemn these attacks and the displacement of these innocent villagers by the Burmese military.

(2) We request the Secretary-General to call for the UN Security Council to act soon by passing a resolution as recommended by Nobel Peace Prize winner Archbishop Desmond Tutu and former Czech President Vaclav Havel, including the demands that the Burmese military government halt all attacks on the civilian population and ensure the immediate, safe, and unrestricted access to all parts of the country for international humanitarian organizations to provide aid.

With Best Regards,

Signed:

1. The National League for Democracy (NLD-LA) Japan Branch
2. League for Democracy in Burma (LDB)
3. Burma Office Japan (BOJ)
4. National Council of Union of Burma NCUB (Japan Representative)
5. Burma Democratic Action Group (BDA Group)
6. Federation of Trade Union - Burma (Japan Branch) (FTUB- Japan Branch)
7. The Democratic Party for a New Society (DPNS-Japan Branch)
8. Democratic Federation of Burma (Japan) - DFB(Japan)
9. Federation of Workers' Union of the BurmaFWUBC(Japan)
10. Patriotic War Veterans of Burma (PWVB)
11. Association of United Nationalities in Japan (AUN-Japan)
12. Democracy for Kachin National(Japan) - DKN(Japan)
13. Karen National League(Japan) - KNL(Japan)
14. Chin National Community(Japan) - CNC(Japan)
15. Naga National Society(Japan) - NNS(Japan)
16. Palaung National Society(Japan) - PNS(Japan)
17. Punnyagari Mon National Society (Japan) - PMNS(Japan)
18. Arakan League for Democracy (ALD) - Exile (Japan)
19. Shan National for Democracy (Japan) - SND(Japan)

Myanmar Refugees Tell of Murder, Villages Burnt: Reuters

Sunday May 14, 2006

Reuters: <http://uk.news.yahoo.com/14052006/325/myanmar-refugees-tell-murder-villages-burnt.html>

Stuff (New Zealand) <http://www.stuff.co.nz/stuff/0,2106,3667796a12,00.html>

Scotsman (UK): <http://news.scotsman.com/international.cfm?id=721472006>

“The SPDC is trying to make sure the Karen are wiped off the map of Burma — the people, the culture, the language,”

Sor Law Lah Doh, 30-year-old Karen who arrived two days ago in the camp near the Salween river with his wife and three children. (Reuters)

“The SPDC will only be happy when there are no more Karen in Burma,”

Kya Kwa Po, 70-year-old, sheltering from the midday sun beneath a blue tarpaulin slung across bamboo poles on the edge of the jungle. (Reuters)

“This is the worst situation for the Karen for 10 years,” ... “If the SPDC continue to use force to chase people away, it will get bigger,” ”The Thai camps are already full — there is no room for new arrivals. The people will have nowhere to go but here.”

Peter, a teacher from one of the main refugee camps in Thailand who has been brought in to try and establish clean water, food and shelter at the rapidly swelling village. (Reuters)

“The government has to clear up the areas where KNU members and their hardcores could be hiding,” Burmese military regime’s Information Minister Brigadier General Kyaw Hsan (Reuters)

=====

Myanmar Refugees Tell of Murder, Villages Burnt: Reuters

Sunday May 14, 2006

Reuters: <http://uk.news.yahoo.com/14052006/325/myanmar-refugees-tell-murder-villages-burnt.html>

Stuff (New Zealand) <http://www.stuff.co.nz/stuff/0,2106,3667796a12,00.html>

Scotsman (UK): <http://news.scotsman.com/international.cfm?id=721472006>

NEAR THE SALWEEN RIVER, Myanmar (Reuters) - Over the last month, more than 800 ethnic Karen have fled the biggest Myanmar army offensive in a decade to a makeshift jungle camp near the Thai border. Hundreds more are likely to follow.

In some of the first independent confirmation of a growing refugee crisis inside the former Burma’s Karen State, Reuters interviewed dozens of families who walked for weeks through malaria-infested forests to escape soldiers of the SPDC, as Yangon’s ruling junta is known.

Protected by Karen National Liberation Army (KNLA) guerrillas in a steep valley one mile (1.5 km) from Thailand, they spoke of friends and relatives murdered, villages burnt to the ground and the ashes seeded with landmines.

Some of them used the word “myo dong”. In Karen, it means genocide. “The SPDC is trying to make sure the Karen are wiped off the map of Burma — the people, the culture, the language,” said 30-year-old Sor Law Lah Doh, who arrived two days ago in the camp near the Salween river with his wife and three children. Another new arrival, 70-year-old Kya Kwa Po, agreed. “The SPDC will only be happy when there are no more Karen in Burma,” he said, sheltering from the midday sun beneath a blue tarpaulin slung across bamboo poles on the edge of the jungle.

The Karen, a mainly Christian people who make up just over 10 percent of Myanmar’s 52 million people, have been fighting a guerrilla independence war in eastern Myanmar for the last 50 years — one of the world’s longest-running conflicts.

Since November, reports from refugee relief groups inside Karen State have pointed to a determined assault on ethnic areas by the Burmese-dominated junta, which calls itself the State Peace and Development Council (SPDC).

Jhk

Over the weekend, Yangon's secretive generals, who exert total control over the media, accused the KNU of planning "atrocities and sabotage acts" against the government.

"The government has to clear up the areas where KNU members and their hardcores could be hiding," Information Minister Brigadier General Kyaw Hsan told reporters on Saturday.

However, he blamed the exodus of refugees on a power struggle within the Karen rebel movement. The Free Burma Rangers (FBR), a Christian group that helps refugees inside Myanmar, says more than 15,000 ethnic minority people have been forced to flee their homes but remain inside the country as internally displaced people, or IDPs.

The U.N. refugee agency confirmed two weeks ago that 1,800 had crossed into Thailand since December, where 120,000 ethnic minority people from Myanmar live in permanent refugee camps.

U.N. officials did not comment on possible IDP numbers, but information from refugees near the Salween River, which forms the border with Thailand, corroborated FBR estimates of thousands on the run in the jungle.

FLIGHT TO SAFETY

Sor Law Lah Doh, who led his family past landmines and SPDC patrols on a 10-day trek to the relative safety of the Salween, said 170 of the 200 people in his village fled after a raid in which all their homes and rice banks were razed.

He said he knew of 100 other similar-sized communities who had suffered a similar fate.

So far, in the last month, 805 refugees have made it through the jungle to emerge, filthy, exhausted and sick at the Karen camp, a collection of 200 bamboo huts nestled in the dense jungle. The camp has only been open since April 5.

Some families trekked for up to three months to escape. In two cases, women gave birth on the run. Their children, along with three others born in the camp, now cling to life, at the mercy of diarrhoea, infection and malaria.

"This is the worst situation for the Karen for 10 years," said Peter, a teacher from one of the main refugee camps in Thailand who has been brought in to try and establish clean water, food and shelter at the rapidly swelling village. Another group of refugees from Karenni State to the north are due to arrive at any moment, he said.

"If the SPDC continue to use force to chase people away, it will get bigger," said Peter, who has only one name. "The Thai camps are already full — there is no room for new arrivals. The people will have nowhere to go but here." # # #

